

轻浮, 轻佻: အလွန် ~ သည့်လူ 非常轻佻的人 / ~ တတ ဖြစ်သည်။ 有些轻浮。⑥ 长出(疤、疙瘩等), 凸出: ပြုတ် ~ သည်။ 起疙瘩。⑦ 旧病复发, 发病: အနာ ~ သည်။ 恶疮复发。 / အရှူးရောဂါ ~ သည်။ 疯病又犯了(或发病)。

⑧ (罕) 病愈 III ဝ၊ <hta' > (古) 用于动词和 သော 之间, 无特殊意义

ထကားရားထိုင်ကားရား ကဝါ <hta' ka: ya: htain ka: ya: > 举止不庄重, 仪态不雅观

ထကြွ ကါ <hta' kywa' > ① 由静而动, 发生, 起(风、浪等): လှိုင်းလုံးကြီးတွေ ~ နေချိန် 浪大的时候 / ရောဂါ ~ သည်။ 病情发作。② 活跃; 猖獗: ထိုအက်ဆစ်မျိုးသည်အ ~ ဆုံး အက်ဆစ်တမျိုးဖြစ်သည်။ 那种酸是最活泼的一种酸。 / သူခိုး ခြေ ~ သည့်အရပ် 盗贼猖獗的地方

ထကြွလုံ့လ နါ <hta' kywa' lon' la' > 勤劳, 勤奋

ထဆင်ထူး နါ <hta' hsin du: > 缅文字母 ထ 的名称

ထညှင်းကွင်း နါ <ht-nyin: gwin: > ① 拉耙用的皮套圈, 也写做 ထွန်ညှင်းကွင်း ② 爬棕榈树时两脚上的绳套

ထညှပ် နါ <ht-hnyat/d-hnyat > = ကင်ညှပ်

ထထကြွကြွ ကဝါ <hta' da' kywa' gywa' > ① 活跃, 活泼: ထိုအချိန်မှစ၍ ~ လှုပ်ရှားကားအသက်ဝင်လာလေသည်။ 从那时起才活跃起来显得有了生气。② 勤快 ③ 骚乱, 不宁静

ထနောင်း နါ <ht-naun: > 【植】① 白皮合金欢 Acacia Leucophloea (White-Barked Acacia) 有: ~ ဆူးဖြူ ~ နက် 等种 ② 苏马儿茶 Acacia suma Kurz

ထနောင်းမှု နါ <ht-naun: hmo > 长于合金欢树根的蘑菇

ထဘီ နါ <ht-mein/ht-mi > (缅甸女性穿用的) 筒裙

ထဘီခါးချပ် ကါ <ht-mein kha: khyat > ① 跟 ထဘီရင်ရှား 相对而言, 把筒裙穿至腰部 ② (喻) 女性积极地(干某事): ရှင်ကရွေ့မှာကြိုးစားသာလုပ်ပါ။ ကျမလဲ ~ လိုက်ပီးလုပ်မယ်။ 你尽管在前面努力地干吧! 我也一定积极地跟着去做。

ထဘီခါးတင်ထိုး ကါ <ht-mein kha: tin hto: > = ထဘီခါးချပ်

ထဘီချုံ နါ <ht-mein gyon > ① 色情的, 放纵的 ② 使用邪法巫术的

ထဘီနားခိုစား ကါ <ht-mein na: kho sa: > (喻) 靠老婆过活 (指懒汉或无能者)

ထဘီပေါက် ကါ <ht-mein paut > 来月经

ထဘီဖြစ် ကါ <ht-mein phyit > 来月经

ထဘီရင်ကွဲ နါ <ht-mein yin gwe: > (不缝合即穿用的) 古式女筒裙

ထဘီရင်ရှား ကါ <ht-mein yin sha: > (缅甸女性) 不着上衣将筒裙穿至胸部: ~ ထားသည်။ / ~ ထတ်သည်။ 将筒裙穿至胸部。

ထဘီထိတ် နါ <ht-mein wut > 【植】长满叶鞘时的棕榈树 (参见 ထန်း 条)

ထဘီအနားခတ် နါ <ht-mein a-na: khat > 女演员踢起筒裙底边儿的一种舞蹈动作

ထမနဲ နါ <ht-m-ne: > = ထမင်းနဲ

ထမီ နါ <ht-mein/ht-mi > = ထဘီ

ထမင်းခင် နါ <ht-min' th-khin > 周济过自己的人, 使自己得以维持生计的人

ထမင်း နါ <ht-min: > 饭: ~ တပွဲမှာလိုက်သည်။ (在饭馆) 叫了一份饭。 / ~ ခူးသည်။ 盛饭。 / ~ တနပ် တနပ် 一顿饭 / ~ တလတ် 一口饭 / ~ တအိုးချက် 煮一锅饭的功夫

ထမင်းကျောက် နါ <ht-min: kyaut > 【医】与疹子相似的一种病

ထမင်းကျည်တောက် နါ <ht-min: kyi daut > 用青竹筒焖的饭

ထမင်းကျန် နါ <ht-min: gyan > 剩饭

ထမင်းကြော် နါ <ht-min: gyaw > 炒饭

ထမင်းခူး ကါ <ht-min: khu: > ① 盛饭 ② 摆饭菜

ထမင်းခဲ နါ <ht-min: ge: > 饭团, 饭块

ထမင်းချိုး နါ <ht-min: gyo: > 锅巴

ထမင်းချက် I ကါ <ht-min: khyet > 做饭 II နါ <ht-min: gyet > 厨师

ထမင်းချိုင့် နါ <ht-min: gyain' > 提盒

ထမင်းချဉ် နါ <ht-min: gyin > ① 酸饭(缅甸人把发酵了的饭压成块作鱼饵用) ② (与肉、西红柿等混在一起的) 菜饭

ထမင်းချမ်း နါ <ht-min: gyan: > (上顿剩的) 冷饭

ထမင်းခြောက် နါ <ht-min: gyaut > 饭干(晒干的饭, 当干粮用)

ထမင်းစားကျွန်ခံ နါ <ht-min: za: kyun gan > 不拿工钱光吃主人饭的奴仆

ထမင်းစားခန်း နါ <ht-min: sa: gan: > 食堂, 餐厅, 餐室

ထမင်းစားဆောင် နါ <ht-min: sa: zaun > 饭厅

ထမင်းစားဇွန်း နါ <ht-min: sa: zun: > 汤匙 = စားပွဲဇွန်း

ထမင်းစားပွဲ နါ <ht-min: sa: bwe: > ① 宴会 ② <ht-min: z-bwe: > 饭桌, 餐桌

ထမင်းစားရေသောက် နါ <ht-min: za: yei dhaut > ① 一般日常用语: အင်္ဂလိပ်လို ~ လောက်ပဲပြောတတ်တယ်။ 只会讲一点英语日常生活用语。② 对某一学科略知一二 ③ 易如反掌的事, 习以为常的事: ကျင့်သားမရသေးလို့ပါ။ တော်တော်ကြာ ~ ဖြစ်သွားပါလိမ့်မယ်။ 因为你还不习惯, 过些时候就会习以为常的。

ထမင်းစားရုံ နါ <ht-min: sa: yon > 饭厅

ထမင်းဆာ ကါ <ht-min: hsa > 饿

ထမင်းဆီယပ် ကါ <ht-min: zi yit > 食困, 饭后昏昏欲睡

ထမင်းဆင့် ကါ <ht-min: hsin' > 派饭